

၂၁၁။                    | ဝပုဂ္ဂိုလ်များ                    | ဝိသေသနိပင်္ဂါယနိယံ                    | ဝပုဂ္ဂိုလ်များ  
ပေတုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ  
ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ  
ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ  
ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ  
ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ                    | ဝပုဂ္ဂိုလ်များ

၁၁၂  
လပုဂ္ဂိုလ်များ နှစ်ပါး  
ဝိသုဒ္ဓါဝါဒီတို့သည် လမာရ်ယူရုံကြီး  
ပေးတော်မူရာ၌ ပျားပွားကပ္ပရာဇာသီလဝိသုဒ္ဓါဝါဒီတို့သည် နှစ်ပါးတို့ထံ၌  
ဂုဏ်ထူးတော်များစွာကို ပေးတော်မူရာ၌ နှစ်ပါးတို့သည် နှစ်ပါးတို့ထံ၌  
နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌  
ဝိသုဒ္ဓါဝါဒီတို့သည် နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌  
ဝိသုဒ္ဓါဝါဒီတို့သည် နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌  
ဝိသုဒ္ဓါဝါဒီတို့သည် နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌ နှစ်ပါးတို့ထံ၌

၁၁၂  
၁၁၂  
၁၁၂

Handwritten marginal notes on the left side of the palm leaf.

Main body of handwritten text in a traditional South Indian script, likely Grantha or Tamil, consisting of approximately 12 lines of verse or prose.

၂၁၅

၂၁၆

ရေပေသံစာ၊ ပုဂ္ဂိုလ်၊ စံ၊ ပါ၊ ဝိ၊ ဝိ၊

လူ၊ ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ပုဂ္ဂိုလ်၊ စံ၊ ပါ၊ ဝိ၊ ဝိ၊

လူ၊ ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

ဝိ၊ ဝိ၊ ပု၊ ပု၊ ဝိ၊ ဝိ၊

၅၅  
ပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍  
ပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍  
ပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍  
ပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍  
ပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍  
ပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍  
ပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍

၅၅  
ပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍ ခုနကပုဂံ၍

Handwritten text on the left margin, possibly a reference or index.

Main body of handwritten text in an ancient script, likely Pāli, arranged in approximately five horizontal lines across the palm leaf.